

နောက်ဆုံးရသတင်း - Vermont သည် Johnson & Johnson ကာကွယ်ဆေး အသုံးပြုမှုကို ခေတ္တရပ်ထားပါသည်

- အင်္ဂါနေ့၊ 4/13/21 တွင်၊ [CDC နှင့် FDA တို့သည်](#) U.S. တွင်ထိုးနှံပေးနေသည့် J&J ကာကွယ်ဆေးများ၏ ဆေးထိုးမှုပေါင်း 6.8 သန်းကျော်တွင် ပြင်းထန်သော သွေးခဲမှု အမျိုးအစားနှင့်ပတ်သက်၍ U.S. တွင် အစီရင်ခံလာသည့်ဖြစ်စဉ်ပေါင်း ခြောက်ခု (0.00009%) ရှိလာသောကြောင့် Johnson & Johnson COVID-19 ကာကွယ်ဆေးအသုံးပြုမှုကို ခေတ္တရပ်ထားရန် အကြံပြုချက်တစ်ခုကို ကြေညာခဲ့ပါသည်။
- J&J ကာကွယ်ဆေးထိုးနှံပြီးနောက် 6- 13 ရက်အတွင်းတွင် အသက် 18-48 အရွယ် အမျိုးသမီးများ၌ ထိုဖြစ်စဉ်ခြောက်ခုလုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
- ယနေ့အထိ Vermont တွင် J&J ကာကွယ်ဆေးထိုးနှံထားသော လူများ၌ ထိုသို့သော သိရှိခဲ့ရသည့် သွေးခဲမှုအမျိုးအစားဖြစ်စဉ်မျိုး မရှိသေးပါ။
- ပြင်းထန်သော သွေးခဲခြင်းပြဿနာသည် အလွန်နည်းပါးသော လူအရေအတွက်တွင် ဖြစ်ပေါ်နေချိန်တွင် CDC နှင့် FDA တို့သည် လမ်းကြောင်းတစ်လျှောက်ရှိအဆင့်တိုင်းတွင် ကာကွယ်ဆေးနှင့်ပတ်သက်၍ ဘေးကင်းကာ ပွင့်လင်းမြင်သာမှုရှိရန် ဝန်ခံကတိပြုထားပါသည်။
- ဗုဒ္ဓဟူးနေ့၊ ဧပြီလ 14 ရက်တွင်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ အဖွဲ့ဖြစ်သော ကာကွယ်ဆေးထိုးနှံမှု ကျင့်ထုံးများဆိုင်ရာ အကြံပေးကော်မတီ (ACIP) သည် ရရှိနိုင်သော အချက်အလက်များအားလုံးကို ပြန်လည်ဆန်းစစ်ကာ အကြံပြုချက်များ လုပ်ဆောင်ရန် အစည်းအဝေးလုပ်ဆောင်ပါလိမ့်မည်။ ဤအစည်းအဝေးကို အများပြည်သူတို့ ကြည့်ရှုနိုင်ပါသည်။
- အကြံပေးကော်မတီအား တွေ့ဆုံဆွေးနွေးချိန်ပေးရန်အတွက် ဤခေတ္တရပ်နားမှုကို လိုအပ်ပါသည်။ ၎င်းက FDA၊ CDC နှင့် ပြည်နယ်များအား ကာကွယ်ဆေးထိုးနှံပြီးနောက် ခန့်မှန်းခြေ တစ်ပတ် သို့မဟုတ် နှစ်ပတ်အကြာတွင် ဖြစ်နိုင်ခြေရှိသော သွေးခဲခြင်းရောဂါလက္ခဏာများအကြောင်း သတင်းပေးပို့ရန် အချိန်ပေးပြီး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း ဤကဲ့သို့သော ရှားပါးသည့်အခြေအနေကို အကဲဖြတ်ကာ ကုသရမည့်ပုံစံကို လေ့လာခွင့်ပေးပါသည်။
- ကာကွယ်ဆေးထိုးပြီး မကြာမီတွင် ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ချမ်းစိမ့်ခြင်း၊ ကိုယ်ပူခြင်းကဲ့သို့သော ယာယီဘေးထွက်ဆိုးကျိုးအချို့ကို ခံစားရလေ့ရှိပါသည်။
- သို့ရာတွင် သင်သည် လွန်ခဲ့သောလတွင် J&J COVID-19 ကာကွယ်ဆေးထိုးနှံခဲ့ပြီး ပြင်းထန်သော ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက် သို့မဟုတ် ခြေထောက် နာကျင်ခြင်း၊ အသက်ရှူမြန်ခြင်းတို့ကို တွေ့ကြုံခံစားနေရပါက - သင်၏ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု ပေးသူကို ဆက်သွယ်ကာ ချက်ခြင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူပါ။ ထိုရောဂါလက္ခဏာများသည် ကာကွယ်ဆေး ထိုးနှံပြီးနောက် ချက်ခြင်းဖြစ်ပေါ်ခြင်းမရှိပါ။
- ကျွန်ုပ်တို့အနေဖြင့် ပိုမိုသိရှိလာသည်အထိ ကျွန်ုပ်တို့သည် သောကြာနေ့(ဧပြီလ ၁၆ရက်နေ့)အထိ J&J ကာကွယ်ဆေးထိုးနှံမှုအတွက် ချိန်းဆိုမှုရရှိထားသူများကို ရက်ချိန်းပြန်လည်စီစဉ်ပေးရန်အတွက် ဆက်သွယ်လျက် ရှိပါသည်။

- ယခုအပတ်ချိန်းဆိုမှုများအတွက် ပြည်နယ်စာရင်းသွင်းစနစ်မှ စာရင်းသွင်းထားသော Vermont နယ်သားများကို နောက်ပိုင်းနေ့ရက်များတွင် 2-ခါထိုးရသော ကာကွယ်ဆေးအတွက် ရက်ချိန်း ပြန်စီစဉ်ပေးရန် ကမ်းလှမ်းပါလိမ့်မည်။ J&J ကို ပြန်လည်၍ ထိုးနှံနိုင်မည့်အချိန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ ပိုမိုသိရှိရသည်နှင့်တစ်ပြိုင်နက် အများပြည်သူအနေဖြင့် J&J ကာကွယ်ဆေးထိုးနှံမှုအတွက် ချိန်းဆိုမှုများကို စတင်ပြုလုပ်နိုင်လိမ့်မည်ဖြစ်သည်ဟု မျှော်လင့်ပါသည်။
- Vermont နယ်သားများအတွက် ၎င်းသည် မည်ကဲ့သို့အဓိပ္ပါယ်သက်ရောက်စေသည်ကို နားလည်ရန် ကျွန်ုပ်တို့၏ ဖက်ဒရယ်နှင့် ပြည်နယ်ပါတနာများနှင့်အတူ ဆက်လက်လုပ်ဆောင်နေလိမ့်မည်ဖြစ်ကာ သတင်းအချက်အလက်အသစ်များ ရရှိလာသည်နှင့် ဆိုရှယ်မီဒီယာပေါ်တွင် နောက်ဆုံးရ အချက်အလက်များကို မျှဝေသွားလိမ့်မည်ဖြစ်ပါသည်။
- သင့်အနေဖြင့် အွန်လိုင်းမှတစ်ဆင့် ချိန်းဆိုမှုပြုလုပ်ရန်အခက်အခဲရှိပါက 855-722-7878 ကိုခေါ်ဆိုခြင်းဖြင့်သင့်ကို အချိန်အစောဆုံးချိန်းဆိုမှုပြုလုပ်နိုင်ရန် အကူအညီပေးနိုင်ပါမည်။